

Justice For Myanmar ၏ ဒုတိယနှစ် : စစ်ရာဇဝတ်ဂိုဏ်းအတွင်း အက်ကြောင်းများ

Justice For Myanmar အဖွဲ့ တည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်သည့်အချိန်တွင် စစ်တပ်စီးပွားရေး ရာဇဝတ်ဂိုဏ်းဖျက်သိမ်းရေး လှုပ်ရှားမှုသည် အရှိန်ရလာခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူများ အနိုင်ရရှိနေပါပြီ။

လှည်းနေလှေအောင်း မြင်းစောင်းမကျန် လူထုလူတန်းစားအင်အားစုအသီးသီးက အကြမ်းဖက်စစ်အုပ်စု ကို အင်နှင့်အားနှင့် ဆန့်ကျင်တော်လှန်နေကြပြီ ဖြစ်သည်။ အရောင်းဆိုင်ပိုင်ရှင်များနှင့် သုံးစွဲသူများက စစ်တပ်ထုတ်ကုန်များကို တခဲနက် သပိတ်မှောက်နေကြပြီ ဖြစ်သည်။ စစ်တပ်၏ဝင်ငွေများ ပိတ်ဆို့ ဖြတ်တောက် ခံနေရပြီ ဖြစ်သည်။

မြန်မာဘီယာ၊ Red Ruby နှင့် မိုင်တဲလ်အမှတ်တံဆိပ်များသည် ပြန်လည်ခေါင်းဖော်မလာနိုင်အောင် ထိခိုက်စေခဲ့ပြီ ဖြစ်သည်။

ထိုထုတ်ကုန်နှင့် အမှတ်တံဆိပ်များသည် စစ်ရာဇဝတ်ကောင်များက ၎င်းတို့ကြွယ်ဝချမ်းသာစေရန် အသုံးပြုသည့် မြန်မာပြည်သူများအား သတ်ဖြတ်ရာတွင်သုံးသော ဗုံးသီးဗုံးဆံများနှင့် ကျည်ဆံများအတွက် ငွေကြေးပံ့ပိုးသည့် ရင်းမြစ်များအဖြစ် အမြဲထာဝရ သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။

မြန်မာပြည်တွင်းနှင့် ကမ္ဘာတဝန်းမှ တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များသည် မြန်မာစစ်တပ်၏ စီးပွားရေးကွန်ရက်အတွင်းရှိ ဆက်နွယ်နေသည့် ဆက်ထုံးများကို ဖော်ထုတ်နေကြပြီ ဖြစ်သည်။

အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ်မှုများအားလုံးကို ဖြတ်တောက်ပြစ်ရန် ကုမ္ပဏီများနှင့်ရင်းနှီးမြှုပ်နှံသူ များအပေါ် မမောနိုင်မပန်းနိုင် ဖိအားပေးနေကြပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတကာကုမ္ပဏီများက စစ်တပ်စီးပွားရေး ရာဇဝတ်ဂိုဏ်းနှင့် လုပ်နေသည့်လုပ်ငန်း များမှ ရုတ်သိမ်းထွက်ခွာ သွားကြသည်။

ထိုနိုင်ငံတကာကုမ္ပဏီများတွင် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (ဦးပိုင်) နှင့် မိတ်ဖက်ဆောင်ရွက်သည့် ဂျပန်ဘီယာကုမ္ပဏီကြီး ကီရင်ဟိုးဒင်း Kirin Holdings ပါသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်တွင် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်နေသည့် Adani Ports ပါသည်။

စစ်တပ်၏ စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်တွင် Golden City တည်ဆောက်ရေး လုပ်ကိုင်သူ Emerging Towns and Cities Singapore လည်းပါသည်။

စစ်ကောင်စီ၏အကြီးဆုံးနိုင်ငံခြားဝင်ငွေဖြစ်သည့် သဘာဝဓါတ်ငွေ့စီမံကိန်းများမှ ရုတ်သိမ်းထွက်ခွာလျှက် ရှိသည့် ရေနံကုမ္ပဏီကြီးများဖြစ်သော TotalEnergies, Chevron, ENEOS Holdings နှင့် Mitsubishi Corporation တို့ ပါဝင်သည်။

သို့သော် အများကြီး ကျန်ပါသေးသည်။

ယင်းသို့ အကြမ်းဖက်စစ်တပ်နှင့် လုပ်ငန်းများ ရုတ်သိမ်းထွက်ခွာမှုများသည် အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်နေကြသည့် မြန်မာပြည်သူလူထု၏ အောင်ပွဲများ ဖြစ်သည်။

သို့သော် အဆိုပါကုမ္ပဏီများသည် တာဝန်ယူမှုရှိစွာ နှုတ်ထွက်ရန် လိုအပ်သည်။ ထိုသို့ ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သည်။

စစ်တပ်ထိန်းချုပ်အဖွဲ့အစည်းများထံ ငွေပေးချေမှု အားလုံးကို ချက်ချင်းရပ်တန့်ရန် လိုအပ်သည်။

ထိုသို့ လုပ်ဆောင်လာရန် ထပ်မံဖိအားပေးလုပ်ဆောင်စရာများ လိုအပ်ပါသည်။

ပြီးခဲ့သည့်နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများသည် မြန်မာပြည်သူများ၏ အသံများကို နားထောင်ခဲ့သည်။

စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဆင်ရေးအား ဆက်လက်အားပေးပံ့ပိုးနေသည့် စီးပွားရေးလုပ်ငန်းများထံမှ နှုတ်ထွက်ခဲ့ကြသည်။

ဥပမာအနေဖြင့် အိန္ဒိယစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Bharat Electronics ထံမှ Nordea Asset Management နှင့် the Dutch fund PFZW တို့ နှုတ်ထွက်ကြသည်။

စစ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီ AVIC ထံမှ သြစတြေးလျနိုင်ငံ၏ Future Fund သည်လည်း နှုတ်ထွက်ခဲ့သည်။

ဒိန်းမတ် နိုင်ငံ၏ P Plus သည် KOGAS and Lotte Corporation တို့ထံမှ နှုတ်ထွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်နွယ်သည့် အခြားသောစီးပွားရေးလုပ်ငန်းနှင့် နှုတ်ထွက်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

ခရိုနီလုပ်ငန်းစုကြီးများနှင့် စစ်လက်နက်ပွဲစားများအပေါ် လွှမ်းခြုံချမှတ်နိုင်ရန် ကနေဒါ၊ အီးယူ၊ ယူကေ နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း တိုးချဲ့ချမှတ်ခဲ့ကြသည်။

ထိုပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများတွင် Htoo Group, IGE, Kyaw Thaug Group, Dynasty International, International Gateways Group, Myanmar Chemical & Machinery နှင့် Miya Win တို့ ပါဝင်ကြသည်။

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားတောင်းဆိုမှုများကြောင့် အီးယူက မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ချမှတ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အခွန်ဝင်ငွေနှင့် စစ်လက်နက်များ စီးဝင်မှုကို တားဆီးပိတ်ပင်ရန်နှင့် ရာဇဝတ်သင့် စစ်စီးပွားရေးဂိုဏ်းကို အမြစ်မှ ဖျက်သိမ်းရန်အတွက် လုပ်ဆောင်စရာများ အများအပြား ကျန်ရှိနေဆဲ ဖြစ်သည်။

သို့ရာတွင် မြန်မာပြည်သူ့လူထုကြီး၏ ကြီးမားခိုင်မာသည့် စိတ်ဓါတ်စွမ်းအားသည် စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဆင်ရေးကို ကျော်လွှား အောင်နိုင်မည်သာ ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်မည့် ကမ္ဘာ့လှုပ်ရှားမှုကြီး၏ အစိတ်အပိုင်းအဖြစ် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

ကျွန်ုပ်တို့သည် မတရားမှုမညီမျှမှုများ၊ အကျင့်ပျက်ခြစားမှုများ၊ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ၏ အရင်းခံအကြောင်းတရားဖြစ်သော ရာဇဝတ်ကောင် စီးပွားရေးစစ်အုပ်စုကို အမြစ်မှ အပြီးတိုင် ဖျက်သိမ်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်။

ပိုမိုသိရှိရန်

Justice For Myanmar

- အီးမေးလ် - media@justiceformyanmar.org
- ဝဘ်ဆိုဒ် - <https://www.justiceformyanmar.org/>
- ပုံတူဝဘ်ဆိုဒ် - <https://justiceformyanmar.github.io/justiceformyanmar.org/>
- တွစ်တာ - <https://www.twitter.com/justicemyanmar>
- ဖေ့ဘုတ် - <https://www.facebook.com/justiceformyanmar.org/>

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရန်၊ စစ်တပ် စီးပွားရေးများ အဆုံးသတ်ရန် တောင်းဆိုနေပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်နေသော အမည်မဖော်ပြသည့် တက်ကြွလှုပ်ရှားသူများ အစုအဖွဲ့ ဖြစ်သည်။